

လှမ်းမြင် က၊ <hlan: myin> 从远处望见  
 လှမ်းယူ က၊ <hlan yu> 伸手去拿，取过  
 လှိုမ့် က၊ <hleim'> ①滚，翻滚，碾压，擀： မုန့်ညက်ကိုလှိုမ့်ဖြင့်  
 ~ သည်။ 擀大米面。 / ကျောင်းသားကလေးတို့သည်သံခွေ ~ ရှိ  
 ကစားကြသည်။ 小学生滚铁环玩。 / ခင်းပြီးလမ်းကိုလမ်းကြိုတ်  
 စက်နှင့် ~ သည်။ 用压路机压已铺好的路。 / ဈေးကြီးခြင်း  
 ၎င်းထက်ကို ~ ရှိခဲ့ရသည်။ 吃尽物价飞涨的苦头。 ③愚弄，  
 欺骗： မင်း ~ လိုဘယ်ရမလဲ၊ ငါလူကဲခတ်မည့်ပါဘူးကွ။ 你怎能  
 骗我，我是善于观察人的。  
 လှိုမ့်ချ က၊ <hleim' khya> 滚下： ကျောက်တုံးကိုတောင်ပေါ်မှ  
 ~ လိုက်သည်။ 把石头从山上滚下来。  
 လှိုမ့်ဆင်း က၊ <hleim' hsin:> 滚下来  
 လှိုမ့်ထွက် န၊ <hleim' htwet> (车)起劲，滚动  
 လှိုမ့်လှုံး န၊ <hleim' lon:> 欺骗，谎言  
 လှိုမ့်ဝင် က၊ <hleim' win> 涌来： လမ်းကြောင်းအသွယ်သွယ်မှငွေ  
 ကြေးတို့သည် ~ လာကြလေသည်။ 钱财从各个渠道涌来。  
 လှိုမ့်သံမဏိ န၊ <hleim' than m-ni'> 轧成的钢材  
 လှယ် က၊ <hle> ①倒腾，腾挪： ပုံးထဲမှဆန်ကိုတောင်းထဲသို့ ~  
 လိုက်ပါ။ 请你把桶里的大米倒到箩里。 ②替换 ③交  
 换，交流： ရော်ဘာနှင့်ဆန် ~ ကြသည်။ 他们将大米与橡胶  
 进行交换。  
 လှယ်ဖယ် က၊ <hle pe> 调换，往来  
 လှယ်ဖယ် က၊ <hle phe> ①调换，换： ဝက်သားချင်းချက်မနေပဲ  
 တခြားဟင်းလေးဘာလေး ~ ပြီးချက်ပါအုံး။ 别光做肉，换个样  
 做点别的菜吧！ / ယွမ်ကိုဒေါ်လာနှင့် ~ ရှိယူသည်။ 用美  
 元换人民币(元)。 ②交往， သွားလာ ~ သည်။ 相互往  
 来。  
 လျှာ န၊ <hsa> ①【解】舌 ②天平秤的指针 ③凸字形企  
 口 ④(喻)话： ယေ၊ ~ ရှည်မနေနဲ့။ 别罗嗦！ / အင်မတန်  
 ~ သွက်တဲ့ကလေး။ 说话流利的小孩。  
 လျှာကေ န၊ <sha k-wei> (诗)有三寸不烂之舌的人、能  
 说会道的人  
 လျှာကလယ် န၊ <sha g-le> 说话油腔滑调者，不可靠者  
 လျှာကျိုး န၊ <sha kyo:> 说惯了的  
 လျှာကွဲ က၊ <sha kwe:> 因上火，舌头破裂  
 လျှာခင် န၊ <sh-khin> ①【解】小舌，悬雍垂 ②笛膜，簧片  
 လျှာခင်သံ န၊ <sh-khin dhan> 【语】小舌音  
 လျှာခိုင် က၊ <sha khain> ①舌头不能活动 ②(转)说话不  
 流利  
 လျှာချေး န၊ <sha khyi:> 舌苔  
 လျှာချောင်း က၊ <sha khyaun> 信口开河： အင်မတန် ~ တဲ့အ  
 ကောင်။ 说话没边没沿的人。  
 လျှာခြစ် န၊ <sha gyit> = လျှာခြစ်တံ / ~ နှင့်ခြစ်သည်။ 刮舌  
 苔。

လျှာခြစ်တံ န၊ <sha gyit tan> 舌刮子  
 လျှာငယ် န၊ <sha nge> 【解】小舌头  
 လျှာစအာစ န၊ <sha za' a za'> 口才： ~ ကောင်းသူ 口才好  
 的人  
 လျှာစက န၊ <sha z-ga'> 说话古怪的人  
 လျှာစက် န၊ <sha zet> ①舌头上的斑点(迷信者认为讲话  
 有威力) ② = လျှာစက်အာစက်  
 လျှာစက်အာစက် န၊ <sha zet a zet> 令人信服口才；有权威  
 的谈话  
 လျှာစောင်း န၊ <sha zaun:> 舌边  
 လျှာစောင်းထိုး က၊ <sha zaun: hto:> 讽刺，挖苦  
 လျှာစောင်းထက် က၊ <sha zaun: htet> 说话厉害，说的切  
 中要害  
 လျှာတွေ က၊ <sha twei'> 对口味；说得津津有味： သူ့စကား  
 ထဲတွင်ကောပေါက်ဆိုသောစကားလုံးကို ~ သကဲ့သို့တလဲလဲပြောနေ  
 သည်။ 好象他对“网眼”这字眼特感兴趣，反复地说这  
 个字。 / အင်္ဂလိပ်စကားကို ~ အာတွေပြောနေသည်။ 英语说得  
 津津有味。  
 လျှာထူ န၊ <sha htu> 口齿不伶俐，口齿不清  
 လျှာထိုး န၊ <sha do:> ①企口拼合法 ②企口板  
 လျှာထိုးစပ် က၊ <sha do: sat> 凸凹形企口拼合  
 လျှာထိုးဆက် က၊ <sha do: hset> = လျှာထိုးစပ်  
 လျှာထိုးပျဉ် န၊ <sha do: pyin> 企口板  
 လျှာထုတ် က၊ <sha htout> 伸舌头  
 လျှာထိပ် န၊ <sha deit> 舌尖  
 လျှာထွက် က၊ <sha htwet> 舌头耷拉下来，舌头伸出  
 လျှာနာ န၊ <sha na> 舌炎  
 လျှာနာချွန်နာ န၊ <sha na khwa na> (牲畜)口蹄疫  
 လျှာနှစ်ခွသမား န၊ <sha hn-khwa' dh-ma:> 两面派；说话  
 没有准头的人  
 လျှာပါး န၊ <sha pa:> 尖嘴薄舌，(喻)说话流利  
 လျှာပါးနှုတ်ကျိုး န၊ <sha: pa: hnout kyo:> 说话流利；说  
 惯了的  
 လျှာပေါက် က၊ <sha paut> 舌头煞痛，长口疮： နာနာထိမ်း  
 များစွာစားလျှင် ~ တတ်သည်။ 菠萝吃多了，舌头会煞痛。  
 လျှာပုတ်ဆေး န၊ <sha but hsei:> 缅甸一种治食欲不振、  
 感冒病等的药丸  
 လျှာဖျား န၊ <sha bya: / sh-phyay> 舌尖： သူ့နာမည် ~ က  
 လေးတွင်မေ့နေပါတယ်။ 他的名字到嘴边却忘了。  
 လျှာယား က၊ <sha ya:> ①(喻)很想说， ပြန်ပြောချင်လိုက်တာ  
 ~ နေတာပဲ။ 真想反驳一下。 ②(喻)用了某个词又感到  
 很别扭： အင်္ဂလိပ်စကားလုံးတွေညှပ်ပြောရတာ ~ လိုက်တာ။ 我  
 说话时不得不搀上几个英语词儿说起来很别扭。  
 လျှာရင်း န၊ <sha yin:> 舌根